

利, 机会均等
 အခွင့်အရေးသမား နှ၊ <a-khwin' a-yei: dh-ma:> 投机分子
 အခွင့်အလမ်း နှ၊ <a-khwin' a-lan:> 机会, 权利, 时机, 条件;
 ~ တူညီမှု 机会均等
 အခွင့်အလမ်းသင့် က၊ <a-khwin' a-lan: thin'> 有机会, 适逢
 良机
 အခွင့်အလှည့် နှ၊ <a-khwin' a-hle'> 机会
 အခွင့်အာဏာ နှ၊ <a-khwin' a na> 权力, 职权, 权能, 权柄,
 ~ ရှိသောခရိုင်ဝန် 有职有权的县长 / ~ လွှဲအပ်သည်။ 授
 权, 委任。
 အခွင့်အားလျော်စွာ က၊ <a-khwin' a: lyaw zwa> 适时地
 အခွင့် နှ၊ <a-khwin> ①【缅甸】(黄道) 官: ရာသီ၂ ~ 十
 二黄道官 ②领域, 界: လူ ~ 人世间 / ရင် ~ 怀抱中
 / တရား ~ 法庭 ③地点, 场所
 အခွန် နှ၊ <a-khun> 税, 税收, 赋税
 အခွန်ကောက် က၊ <a-khun kaut> 收税, 征税
 အခွန်ခံ I နှ၊ <a-khun gan> 收税员 II က၊ <a-khun khan> 收
 税
 အခွန်ငွေ နှ၊ <a-khun ngwei> 税, 税收, 赋税
 အခွန်စည်းကြပ် က၊ <a-khun si: kyat> 征税, 抽税
 အခွန်ဆက် က၊ <a-khun hset> (缅甸王统治时期) 纳税, 今用
 အခွန်ဆောင်
 အခွန်ဆောင် က၊ <a-khun hsaun> 付税, 纳税, 缴税
 အခွန်တော် နှ၊ <a-khun daw> (国家的) 税收
 အခွန်တော်ကောက်ခံ က၊ <a-khun daw kaut khan> 征税,
 抽税, 收税
 အခွန်တော်ငွေ နှ၊ <a-khun daw ngwei> 赋税
 အခွန်တော်ဆက် က၊ <a-khun daw hset> = အခွန်ဆက်
 အခွန်တော်ပြေစာ နှ၊ <a-khun daw pyei za> 纳税收据
 အခွန်တော်မှု နှ၊ <a-khun daw hmu'> 税务案件
 အခွန်တော်လွတ်ငြိမ်းခွင့် နှ၊ <a-khun daw lut nyein: gwin'>
 免税
 အခွန်ထမ်း နှ၊ <a-khun dan:> 纳税人
 အခွန်ထမ်းပြည်သူ နှ၊ <a-khun dan: pyi dhu> 纳税人
 အခွန်ဘဏ္ဍာ နှ၊ <a-khun ban da> (国家的) 税收
 အခွန်ဝန် နှ၊ <a-khun wun> 税务官员
 အခွန်သွင်း က၊ <a-khun thwin:> 纳税
 အခွန်အကောက် နှ၊ <a-khun a-kaut> 赋税
 အခွန်အကောက်ရှောင်လွှဲမှု နှ၊ <a-khun a-kaut shaun hlwe:
 hmu'> 偷税漏税, 逃税
 အခွန်အခ နှ၊ <a-khun a-kha'> 税
 အခွန်အတုတ် နှ၊ <a-khun a-tout> 税
 အခွန်အနက် နှ၊ <a-khun a-net> (古) 财物
 အချွဲ နှ၊ <a-khywe:> ①粘液, 痰 ②撒娇

အချွဲငင် က၊ <a-khywe: ngin> 撒娇
 အချွဲတိုက် က၊ <a-khywe: tait> (说话时) 撒娇
 အချွဲသလိပ် နှ၊ <a-khywe: th-leit> 痰
 အချွဲအကျိ နှ၊ <a-khywe: a-kyi'> 粘滑物
 အချွဲအညှု နှ၊ <a-khywe: a-nyu'> 娇态
 အချွဲအပျစ် နှ၊ <a-khywe: a-pyit> ①粘滑, 粘滑物 ②娇声
 娇气: အခရာအတာ ~ နဲ့ပြောတာကိုမကြိုက်ပါ။ 不喜欢娇声
 娇气的讲话。
 အချွတ်ချွတ်အချော်ချော် က၊ <a-khyut khyut a-khyaw gyaw>
 错误百出, 谬误百出, 破绽百出
 အချွတ်ချွတ်အယွင်းယွင်း က၊ <a-khyut khyut a-ywin: ywin:>
 谬误百出
 အချွတ်ချွတ်အလွဲလွဲ က၊ <a-khyut khyut a lwe: lwe:> 错误
 百出
 အချွတ်အချော် နှ၊ <a-khyut a- khyaw> 错误, 过失
 အချွတ်အလွဲ နှ၊ <a-khyut a-lwe:> 错误, 谬误
 အချွန် နှ၊ <a-khyun> 尖儿, 尖头, 长而尖的东西
 အချွန်အတက် နှ၊ <a-khyun a-tet> 【建】叶尖形饰物, 尖顶
 饰, 叶尖状物: ကိုယ်လုံး ~ တွေနဲ့အကောင်ဟာဖြူကောင်ပေါ့။
 浑身上下都长满了尖刺状物的动物就是刺猬呗!
 အချွန်အပျား နှ၊ <a-khyun a-phya:> 尖顶
 အချွန်အမွန် နှ၊ <a-khyun a-mun> 高超的, 卓越的, 拔尖
 的: ဒီကျောင်းသားဟာထူးဆန်းလုံးမှာ ~ ပဲ။ 这个学生在全县
 是拔尖的。
 အချွန်း နှ၊ <a-khyun:> 尖头, 长而尖的东西
 အခြေအရံ နှ၊ <a-khywei a-yan> ①簇拥着的群众 ②侍
 从, 随从
 အဂတိ နှ၊ <a'g-di'> [巴] 徇私, 不正当之行为, 不忠不义之
 行为, 不道德的行为
 အဂတိတရား နှ၊ <a'g-di' t-ya:> = အဂတိ
 အဂတိလေးပါး နှ၊ <a' g-di' lei: ba:> 四种不道德的行为:
 အနွှာအဂတိ 因私利而偏袒, 徇私; ဒေါသအဂတိ 因生气而引
 起的不正当行为; 泄私愤; ဘယာအဂတိ 因怕事恐惧 而引
 起的不正当行为; မောဟအဂတိ 因无知而引起的不正当
 行为
 အဂတိလိုက်စား က၊ <a' g-di' lait sa:> 徇私, 不公道;
 လတ်ပေးလတ်လှူနှင့်ပတ်သက်၍ ~ မှုများ 有关行贿受贿的贪
 污案
 အဂူးတီကောင် နှ၊ <a-gu: ti gaun> 【动】[英· 緬 Agouti +
 ကောင်ငါ 刺鼠
 အဂတ်ကြယ် နှ၊ <a' gat kye> 阿竭多星
 အဂိုးဝါး နှ၊ <a-gyi: wa:> = အဂိဝါ
 အသောသ နှ၊ <a' gaw: tha'> 【语】清音: ~ ဗျည်း: 【语】
 清辅音字母